


နားနား နာ <nan za:> 【语】代词
 နားနှုတ်ချုပ် ကဲ <nan yout khyout> 死亡
 နားဝိညာဉ် နာ <nan wein nyin> 灵魂
 နိမ့် နား <nein> ①低的,矮的: ~ သောက္ခာင် 低山 / ~ သောအရှင်အမောင်: 矮个子 / မြဲ ~ သောအရှင်ထွင်ရှုပ်၏။ 水积存在低洼地上。/ အရည်အသွင်: ~ သည်။ 水平低。
 ②(命运)不佳,(斗争)失利: ကဲ ~ သည်။ 命运不好。
 / အရေး ~ သည်။ 失败了。
 နိမ့်ကျဲ့ ကဲ <nein' kya:> 下降,低下,低劣: အရည်အသွင်: ~ သွားသည်။ 水平下降了。
 နိမ့်ဆင်: ကဲ <nein' hsin:> 低斜,变低 ကားလမ်းသည်၍နေရာမှ ဘူတာရုံအထိ ~ သွားသည်။ 公路从此处一直到火车站都是下坡路。
 နိမ့်ထောင့် နာ <nein' daun> 俯角
 နိမ့်ပါး ကဲ <nein' ba:> (生活水平)低下;失败: အကြေအကွဲ ~ သောယ် 处境贫困的人,地位卑贱的人 / ~ သွားသော စစ်တပ် 败军
 နိမ့်ဖျော် နား <nein' pyat> 低矮的
 နိမ့်ရှုံး နား <nein' shain:> 极其低凹,低洼
 နိမ့်လျှော့ ကဲ <nein' shaw:> 低斜
 နိမ့်ဗုံး နာ <nein' hwan:> 低凹,低洼
 နိမ့်ဗုံး နာ <nein' dhan> 缅语中的第三声,如: အားအေးအူးအေး等
 နိမ့် ကဲ <nein> 平定;下降: ဦးသားဓမ္မများကို ~ အောင်နှစ် သည်။ 平定盗匪。/ လေ ~ အောင်ဆေးသောက်သည်။ 吃药祛风。
 နိမ့်တဘုရား နာ <nein mi' ta' ph-ya:> 佛像,佛的替身
 နယ် I နာ <ne> ①地方,地区: ~ ဖက်အရှုံး 地方官员 / ~ ဖက်အာကားပိုင် 地方当局 ②范围: အုတိဇ္ဈားနေ့နေ့တဲ့ ကြောင်းအရာကုပ် ~ ကျယ်တာပဲ။ 他们讨论的范围很广。
 ③(国际象棋棋子的名称)兵 ④【纺】(织布机上的)胸梁。(见图) II ကဲ <ne> ①捏,搓 ②揉,搅拌: ဂျုံးမြှင့် သမအောင် ~ ပါ။ 把面和匀了。③叫牲畜踩谷穗脱粒: စား ~ သည်။ 稻谷脱粒。④鞣皮,制革: သားရေ ~ အလုပ်သမား 制革工人 / သားရေ ~ အလုပ်ရုံ 皮革厂



နယ် I (4)

နယ်ကန် ကဲ <ne kan> 【纺】胸梁把布机上的布绷紧
 နယ်ကျူး ကဲ <ne kyu:> 侵犯边界,越界
 နယ်ကျေး နာ <ne kyin:> 范围窄,地区窄
 နယ်ကျယ် နာ <ne kye> 范围广,地区广
 နယ်ကျဲ့ ကဲ <ne kyun> 超越……范围,超越……界线
 နယ်ကျေးမ်း ကဲ <ne kyun:/ne kywan:> 熟悉周围情况: ဒီလူ တွေ ~ ပုံမရား။ 这些人不象是熟门熟路的人。
 နယ်ခံ နာ <ne gan> 当地人,本地人,土生土长: ~ ကော် 本地干部 / ~ ကော်နက်ကိုင်တပ် 地方武装
 နယ်ခဲ့ I ကဲ <ne khye:> ①扩张,扩充领土 ②增长,增添
 II နာ <ne gye:> 帝国主义: ~ စုစု 帝国主义 / ~ ဝါဒ 帝国主义者。
 နယ်ခြား I ကဲ <ne khya:> 分界 II နာ <ne gya:> 边界,边境: ~ စောင့်ရုံ 边防警察 / ~ ဧသာ 边区,边境 / ~ ပို့သည်။ 流放边疆。/ ~ မှတ်တိုင် 界桩 / ~ အကောက် 过境税
 နယ်စား နာ <ne za:> 王侯,采邑
 နယ်စားပော်စား နာ <ne za: pe za:> 王侯,公侯
 နယ်စုံ နာ <ne zu:> 手工织布机胸梁两端的钉子
 နယ်စပ် နာ <ne zat> 边境: ~ များဆုံး 边境交汇处 / ~ ဧသာ 边境地区
 နယ်စွန်နယ်ဖျား နာ <ne zun ne bya:> 边远地区,边陲地区
 နယ်ဆီ နာ <ne zi:> 【医】松节油
 နယ်ဆုံးနယ်ဖျား နာ <ne zon: ne bya:> = နယ်စွန်နယ်ဖျား
 နယ်ဆင်: ကဲ <ne hsin:> 下乡,到地区基层去
 နယ်ထွက် ကဲ <ne htwe> 出差到外地。
 နယ်နိမိတ် နာ <ne n-meit> ①边界: ~ မှတ်တိုင် 界桩,界标,界石 / ~ သတ်မှတ်သည်။ 划分边界。②范围,地区: နေရာင် ခြေည့်သုံးသာက်ထိုးသုံးပြုသည် ~ မှာလည်းတဖြည့်ပြည့်ကျယ်ပြန့် လျက်ရှုံးသည်။ 太阳能电池的使用范围在逐渐扩大。/ ရန် ကုန်မြို့စည်းသာယာရေး ~ အတွင်း 在仰光市政管辖区以内
 နယ်နှုံး နာ <ne nu:> (古)靛蓝浆
 နယ်နှင့် ကဲ <ne hnин> 放逐,流放
 နယ်ပိုင် နာ <ne bain> = နယ်ပိုင်ဝန်ထောက်
 နယ်ပိုင်ဝန်ထောက် နာ <ne bain wun daut> 区长
 နယ်ပုထ နာ <ne pe> 地域,领域,范围: ခရိုင် ~ 县城地区 / ယဉ်ကျေးမှု ~ 文化领域 / မြန်မာစာပေ ~ 缅甸文学界
 နယ်ဖတ် ကဲ <ne phat> 揉,拌: ထမင်းကို ~ ပြီးမှစားထဲအကျင့်ရှုတယ်။ 习惯于用菜汁(汤菜)把饭拌匀了吃。
 နယ်ဖွံ့ဗြား ကဲ <ne phut> 揉,拌
 နယ်မြေ နာ <ne mei> 领土,地区: တွေ့ဆုံး ~ မှာ 在大学校园里 / ~ တည်းပြည့်စုံမှု 领土完整 / ~ ပိုင်ဆိုင်မှု 领土主权